

အုန်းတစ်ပင်လုံး ဆေးအသုံး

ဒေဝါသက်နှင်းဦး
ဒုတိယတိုင်းရင်းဆေးမှု။
ဖွံ့ဖြိုးရေး

မေး - ဆရာမ မဂ္ဂီလာပါ။

ဖြေ - ဟူတ်ကဲရှင် မဂ္ဂီလာပါ။

မေး - ယခုတစ်ပတ်အစီအစဉ်မှာ ဆရာမ တင်ပြဆွေးနွေးမယ့် အကြောင်းအရာကို ပြောပါဦးရင့်။

ဖြေ - ယခုတစ်ပတ်သောတရှင်များကို ဒီကနေ့ ကျွန်းမပြောပြမယ့် အကြောင်းအရာကတော့ အုန်းပင် တစ်ပင်လုံးရဲ့ ဆေးဖက်အသုံးဝင်ပုံများကို ပြောပြဆွေးနွေးချင်ပါတယ်ရင်။

မေး - ဟူတ်ကဲပါ။ အုန်းပင်ကိုတော့ နေရာတော်တော်များများမှာထွေရာတယ်နော် ဆရာမ။

ဖြေ - အုန်းပင်ကနေရာတော်တော်များများမှာ ထွေနှင့်တဲ့ အပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆုံးရင် နေရာအနဲ့ အပြားတွင် ပေါက်ရောက်ပြီး ပင်လယ်ကမ်းခြေဒေသများတွင် ပိုမိုဖြစ်ထွန်းတာကို ထွေရမှာ ဖြစ်ပါတယ်။ အချို့ဒေသများတွင် စိုက်ပျိုးပင်အဖြစ်လည်း စိုက်ပျိုးကြတာကို ထွေနှင့်ပါတယ်။ အုန်းပင် ရဲပုံစံက အများသိကြတဲ့ အတိုင်းပါ တစ်ဆယ့်နှစ်ရာသီလုံး စိမ်းနေပြီး အမြင့်လ ၂၀ မှ ၈၀ အထိ မြင့်မားပါတယ်။ အများအားဖြင့် မြင့်မားပြောင့်တန်းသော ပင်စည်ရှုပါတယ်။ အုန်းပင်မှာ အဖိပင်နဲ့ အမပင်ဆုံးပြီး သီးခြားမရှိပါဘူး၊ ရွက်လက်တံ့ရှည်ပြီး ငှက်မွေးရွက်ပေါင်းပုံရှုပါတယ်။ အုန်းပင်တစ်ပင် တည်းမှာပဲ အဖို့ပွင့်ရော အမွွင့်ပါ ပါသော ပန်းခိုင်ရှုပြီး အုန်းပွင့်ဟာ ဆင်စွယ်ရောင်ရှုတာကို ထွေနှင့်ပါတယ်။ အုန်းပင်ရဲ့ ရက္ခာဖေအမည်က *Cocos nucifera* Linn ပါ။ မျိုးရင်းက Palmaceae ဖြစ်ပြီး အက်လိပ်လို့ Coconut လို့ခေါ်ပါတယ်။

မေး - အုန်းပင်ကို ဆေးအဖြစ်သုံးတဲ့အခါ ဘယ်အပိုင်းကို အသုံးပြုပါသလဲဆရာမ။

ဖြေ - အုန်းပင် တစ်ပင်လုံးကို ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ အများအားဖြင့် အုန်းရည်နဲ့ အုန်းဆီကို ပိုပြီး အသုံးပြုကြပါတယ်။ အုန်းသီးက အတွင်းအခွဲမာအသီးမျိုးဖြစ်ပြီး အပြင်အခွဲ၏အောက်တွင် အစွဲအခွဲရှုပြီး အတွင်းနံရံတွင် အုန်းသားရှိတာကို ထွေကြမှာပါ။ အုန်းရည်တွေလည်း ပါပါတယ်။ အုန်းသီးနှင့်အရောင်မှာ အစိမ်းရောင်ရှုပြီး ရင့်လာသည့်အခါ အညီရောင် သမ်းလာပြီး ခြောက်ပါက ညီခြောက်ခြောက်အရောင်ကို ပြောင်းလာပါတယ်။ အုန်းသီးက အခိုင်လိုက်သီးပြီး တစ်ခိုင်လျှင် အသီးလုံးပေါင်း (၁၀ မှုပါတီ) ရှိတတ်ပါတယ်။ များသောအားဖြင့် တစ်နှစ်ပတ်လုံး အသီးမပြတ် ဘဲ ရှိတတ်ပါတယ်။

မေး-တိုင်းရင်းဆေးတွေမှာရော ဘယ်လို အသုံးပြုပါလဲ ဆရာမ။

ဖြေ- တိုင်းရင်းဆေးကျမ်းတွေထဲမှာ အုန်းသီးက အေးတယ်၊ အရသာချိုတယ်၊ သည်းခြေအေးသကို နိုင်တယ်၊ သလိပ်ကို ပွားစေတယ်၊ အားကို ဖြစ်စေတယ်၊ နှုတ်ကို မြိုန်စေတယ်၊ ရေဝတ်ခြင်း၊ သွေးဖောက်ပြန်ခြင်း၊ ပူလောင်ခြင်း၊ အဆုတ်နာ၊ အနာပေါက်များကို နိုင်တယ်လို ပြဆိုထားပါတယ်။ ယေဘုယျအားဖြင့်ပြောရရင် အုန်းသီးစိမ်းအနေက သည်းခြေဖျား၊ သွေးဖောက်ပြန်တာ၊ ရေဝတ်တာ၊ အော့အန်ခြင်း၊ ပူလောင်ခြင်း၊ သွေးအန်သွေးကျများကို လျှင်မြန်စွာပျောက်ကင်းစေတယ်လို ဆိုထားပါတယ်။

- အုန်းသီးစိမ်းအရင့်က ချိုတယ်၊ အပူကို ဖြစ်စေတယ်၊ အားကို ပွားစေတယ်၊ သုက်ကို ပွားစေတယ်လို ဆိုထားပါတယ်။

- အုန်းသီးအခြားကလည်း အားကိုဖြစ်စေပြီး သုက်ကို ပွားစေတယ်၊ နှုတ်ကို မြိုန်စေတယ် လို ဆိုထားပါတယ်။

- အုန်းပွင့်က အေးတယ်၊ သွေးဝမ်းသွားခြင်း၊ သွေးအန်သွေးကျခြင်းနဲ့ ဆီးလွန်တဲ့ အနာရောဂါ များကို ပယ်ဖျောက်စေတတ်ပါတယ်။

- အုန်းမြစ်က ဆီးကို ရွင်စေတယ်။

- အုန်းနှီးက အားကိုဖြစ်စေတယ်၊ နှုတ်ကို မြိုန်စေတယ်၊ လေရောဂါ၊ သလိပ်ရောဂါ၊ ချောင်းဆိုး ရောဂါများကို သက်သာစေနိုင်ပါတယ်။

- အုန်းသီးက အားကို ဖြစ်စေတယ်၊ အားကုန်ခမ်းတဲ့သူတွေ အားကို တိုးစေတယ်၊ ပန်းနာရင်ကျပ် ချောင်းဆိုး၊ အသိတရားနည်းပါးခြင်း၊ သတိမေ့လျှော့ခြင်း၊ ထိခိုက်ဒဏ်နာများ၊ ဝဲစိုးခြောက် များကို ပျောက်ကင်းစေနိုင်တယ်လို ပြဆိုထားပါတယ်။

မေး- အုန်းပင်ကနေ ဆေးအသုံးပြုဖော်စပ်တဲ့အစိတ်အပိုင်းတွေနဲ့ နည်းလမ်းတွေကိုလည်း ပြောပြပေး ပါ့ဗိုး ဆရာမ။

ဖြေ- ပထမဆုံး အုန်းရည်ရဲ့ အသုံးဝင်ပဲ အကြောင်းကို ပြောချင်ပါတယ်။ အုန်းစိမ်းရည်က ဝမ်းလျှော့ ဝမ်းပျက်ရောဂါတွေမှာ အုန်းစိမ်းရည်ကို သောက်ပေးရင် အရည်ဓာတ်များဆုံးရုံးမှုကို အစားထိုး ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။ ဝမ်းသွားနေတဲ့ အချိန်မှာ အော့အန်ရင်လည်း အုန်းစိမ်းရည်ကို တို့က်ပေးပါ။ အားအင်ကိုလည်း အမြန်ဆုံးပြည့်နိုင်ပါတယ်။

- နေထိုင်ကောင်းပေမယ့် စားသောက်မကောင်းဘူး ခံတွင်းပျက်နေရင် အုန်းသီးအလတ်စား (မန်မရင့်) ရဲ့ အုန်းရည်ကို တစ်နေ့ (၂) ကြိမ်လောက်သောက်ပေးရင် ခံတွင်းကောင်းလာနိုင်ပါ တယ်။

- ဆီးအနီရောင်သွားခြင်း၊ ဆီးသွားရင် သွေးပါခြင်း၊ ဆီးပူခြင်းအတွက် အုန်းသီးတစ်လုံးစာ အုန်းရည်ကို နံနက်တစ်ကြိမ် ညတစ်ကြိမ် (၇) ရက်လောက်သောက်ပေးရင် သက်သာပျောက်ကင်း စေနိုင်ပါတယ်။

- ဆီးသွားတဲ့အခါ အောင်ပြီး ဆီးတစက်စက်ကျခြင်းဖြစ်ရင် အုန်းသီးတစ်လုံးစာ အုန်းစိမ်းရည်မှာ သကြားလက်ဖက်စားစွဲန်း တစ်စွဲန်း ထည့်ပြီးသောက်ပေးရင် သက်သာစေနိုင်ပါတယ်၊ ဒါအပြင် ခန္ဓာကိုယ်ပူလောင်ခြင်းကို ပျောက်ကင်း စေနိုင်ပါတယ်။
- သတိမေ့လျော့ခြင်းအတွက် အုန်းသီးစိမ်း မန်မရင့် အလတ်စား အုန်းသီးတစ်လုံးရဲ့ အရည်ကို တစ်နေ့ (၃)ကြိမ်သောက်ပေးရင် သတိတရားများလည်း ကောင်းလာစေနိုင်ပါတယ်။
- အစာမကြေလေချဉ်တက်ခြင်းနဲ့ ဝမ်းပိုက်နာခြင်းအတွက် အုန်းစိမ်းရည် (၆) ပိဿာကို ပျားရည်လို ပျော်ပျော်လေးကျိုထားပြီး ဘတိပို့လ်သီး၊ ဘတိပို့လ်ပွင့်၊ ချင်းခြားက်၊ ငရုတ်ကောင်း၊ ပိတ်ချင်း(၅) မျိုးကို (၄) ပဲသားစီစုပြီး အမှုန်ပြထားတာကို ထည့်၊ အုန်းရည်ထဲမှာ ရော လေလုံအောင်ထားပြီး နံက် (၁)ကျပ်သား၊ ညနေ (၁)ကျပ်သားလောက် သောက်ပေးရင် သက်သာစေမှာ ဖြစ်ပါတယ်။
- ကိုယ်သားကိုယ်ရေပူလောင်ခြင်းအတွက် အုန်းသီးစိမ်း အသားဆံကို တစ်နေ့ (၂)ကြိမ် အသက် အချွေယ်လိုက်ပြီး သင့်တော်သလို စားပေးရင် ပျောက်ကင်းစေနိုင်ပါတယ်။ အုန်းဆံနှင့် ထန်းလျှက်နဲ့စားရင် အပူကို ကျဖော်နိုင်ပါတယ်။
- ရောင်ပြုစေဖို့အတွက် အုန်းသီးစိမ်းနှန်ဗွန်းခြစ်အသားကို စားပေးရင် ရောင်ပြုစေနိုင်ပါတယ်။
- အုန်းဆီကို ရင်လူးဆေး၊ ဒဏ်ကြဆေးတွေမှာ ထည့်သွင်းဖော်စပ်ကြပါတယ်။ အရေပြားယားနာ များတွင်လည်း အခြားဆေးဖက်များနဲ့ တွဲပြီး လိမ်းပေးကြပါတယ်။
- အုန်းမှုတ်ခွံကို ပြာချုပြီးတော့ အဲဒီပြာနဲ့ သွားတိုက်ပေးရင် သွားကို နိုင်မာစေတယ်လို ဆိုပါတယ်။
- အုန်းမှုတ်ခွံများကို သေးငယ်သော အစိပ်များပြုလုပ်၍ ဆီထုတ်ပါ။ ငှင်းအဆီကို ပွေးနာများ ပေါ်တွင် ခပ်နာနာပွဲတ်ပေး၊ သုတ်လိမ်းပေးပါက ပျောက်ကင်းစေနိုင်ပါတယ်။ အုန်းမှုတ်ခွံကို တဖက်ကမီးရှုံးပေးပေးရင် တဖက်က အဆီတွေထွက်လာပါလိမ့်မယ် အဲဒါကိုလည်း လိမ်းနိုင်ပါတယ်။
- ဆံပင်ကျေတ်ပြီး ဦးခေါင်းမှာ ကွက်ပြီးပြောင်နေခြင်းနဲ့ မီးလောင်နာတွေအတွက် အုန်းနှိုက် နှမ်းဆီနဲ့ ဖျော်ပြီး လိမ်းပေးရင် သက်သာစေနိုင်ပါတယ်။
- ဝမ်းပျက်လျှင် ကောက်ညှင်းဆီထမင်းကို အုန်းသီးနှဖါင့်လည်းကောင်း၊ အုန်းဆီချက်ကို ထမင်းနှင့် ဓာတ်စာအဖြစ် စားပေး နိုင်ပါတယ်။
- ဆောင်းရာသီမှာ အသားအေးပြီး ခွဲးအေး ထွက်သူများ အုန်းထမင်းနဲ့ အမဲနှပ်ကို ချက်စားပေးသင့်ပါတယ်။
- သည်းခြေအေးသဖောက်ပြန်၍ ချောင်းခြားက်ဆိုးသောအခါ အုန်းသီးအစိမ်း အသားဆံကို ဆားနဲ့ဝါးစားပေးရင် သက်သာစေနိုင်ပါတယ်။ အုန်းစိမ်း အသားဆံ ၁ ကျပ်သားခန့်နဲ့ သပျော်သီးနှက် ၁ကျပ်သားခန့် ရောပြီးစားရင် ချောင်းဆိုးပြီး သွေးစပါခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ သကြားနဲ့ ရောပြီးတော့လည်း စားနိုင်ပါတယ်။*

- သုက်အားနည်း၍ အားအင်ချို့တဲ့သူများ ညာအိပ်ရာဝင်တိုင်း အုန်းသီးစိမ်း ၁ကျပ်သားခန့်ကို သကြား လက်ဖက်စားစွန်းနဲ့ ရောစားရင် အင်အားပြည့်ဖြိုးပြီး သုက်ဓာတ်ကို ဖွားများ လာစေနိုင်ပါတယ်။
- အုန်းမြစ်ကိုပြောချုပြီး ၁ကျပ်သားခန့်နဲ့ ပျားရည် ၃ ကျပ်သားခန့် ရောစပ်ပြီး မကြာခဏလျက်ပေးရင် အန်ခြင်း၊ ကြို့ထိုးခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
- ထိခိုက်ဒဏ်ကြောင့်ရောင်တင်းခြင်း၊ ကိုက်ခဲနာကျင်ခြင်းဖြစ်ရင် အုန်းနှုဉ်ယူပြီးတဲ့ အုန်းသီးဆံကို ကြိုတ်၊ နန်းမှုန်းနဲ့ ရော မီးနွေးနွေးလေးပြပြီး ဒဏ်ရာနေရာကို စည်းပေး အုံပေးရင် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။

မေး- ဟုတ်ကဲ့ပါ အခုလို အုန်းတစ်ပင်လုံးရဲ့ ဆေးဖက်အသုံးဝင်ပုံတွေကို ပြောကြားပေးတဲ့ ဆရာမကို ကျေးဇူးတင်ပါတယ်။

ဖြေး- ဟုတ်ကဲ့ပါ အခုလိုပြောကြားခွင့်ရလို့ ကျွန်ုံမကလည်း နေပြည်တော်မြန်မာ့အသံကို ကျေးဇူးတင်ပါ တယ်ရှင်။